

မာတိကာ

<u>စဉ်</u>	<u>အကြောင်းအရာ</u>	<u>စာမျက်နှာ</u>
၁။	တင်ပြလွှာ	(က)
၂။	လောင်တာလား လင်းတာလား	၁
၃။	ဒါနု သီလ ဘာဝနာ	၆
၄။	သီလ သမာဓိ ပညာ	၁၀
၅။	မဂ္ဂင်ရှစ်ပါး	၂၄
၆။	ဝိပဿနာဆိုတာ	၄၁
၇။	ဝိပဿနာအတွက် ပဏာမများ	၅၁
၈။	ဝိပဿနာတရား အားထုတ်လိုသူများ သိထားရန်	၅၉
၉။	စကားနှစ်လုံးကို သဘောပေါက်ရန်	၇၀
၁၀။	ပရမတ်သဘာဝနဲ့ - ငါ	၇၇
၁၁။	စိတ်သဘော သဘာဝ	၈၂
၁၂။	ဒွါရနှင့် အာရုံများ	၈၈
၁၃။	ရုပ်ရှင်ပိတ်ကားနှင့် နှလုံးသား	၉၅

၁၄။	လက်တွေ့ တရားအားထုတ်ကြပါမယ်	၁၀၃
၁၅။	ပယ်နိုင်ရန်အတွက်ဖြန့်သည်	၁၁၈
၁၆။	ပယ်ခြင်းသည် ဉာဏ်အရာ	၁၂၁
၁၇။	မမြဲတာသေချာမှ ပယ်နိုင်	၁၃၂
၁၈။	ဉာဏ်အရာ	၁၄၀
၁၉။	ဖြစ်ပျက်နေပုံ	၁၄၇
၂၀။	ဖြစ်ပျက်ကိုမြင်တယ်ဆိုတာ	၁၅၀
၂၁။	လမ်းတစ်လျှောက် တွေ့နိုင်သည်များ	၁၅၆
၂၂။	ခန္ဓာသည် ကုန်တဲ့ခွက် ပျောက်တဲ့အိမ်	၁၆၈
၂၃။	ဒုက္ခဆိုတာ	၁၇၃
၂၄။	ဒုက္ခဖြစ်ကြောင်း သမုဒယ	၁၈၂
၂၅။	အတွေ့အကြုံများဖြင့် သိနိုင်ခြင်း	၁၉၃
၂၆။	လောကီ၊ လောကုတ္တရာ	၂၀၄
၂၇။	လောကီချုပ်မှ လောကုတ်	၂၁၂
၂၈။	ထိအောင်ပြောရခက်ခြင်း	၂၂၁
၂၉။	အေးချမ်းခြင်း၊ ချမ်းသာခြင်းဆိုတာ	၂၂၇
၃၀။	သောတာပန်အရိယာပေတံ	၂၃၇